



အခန်း(၁) ၁၂-၅၃
 မှန်ကန်တဲ့ အတွေး၊ အမြင်၊ သဘောထား၊ စိတ်ထား

အခန်း(၂) ၅၄-၁၀၅
 ထားရမယ့် စိတ်ဓာတ်၊ စည်းကမ်း၊ ရည်ရွယ်ချက်၊

အခန်း(၃) ၁၀၆-၁၃၇
 မိမိကိုယ်ကို လေးစားမှု၊ ရိုးသားမှု၊ ပြုပြင်မှု

အခန်း(၄) ၁၃၈-၁၈၇
 ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာ၊ မိတ်ဆွေကောင်းစိတ်

အခန်း(၅) ၁၈၈-၂၃၆
 သတိ၊ အသိဉာဏ် ပညာ၊ ငြိမ်းအေးခြင်း